

မူရင်း (အခွန်ရုံးသို့ပြန်ပို့ရန်)

အခွန်အမျိုးအစား ပေးဆောင်မှုအမျိုးအစား

☐ အထူးကုန်စည်ခွန်

☐ ထုတ်လုပ်မှုလုပ်ငန်း ☐ လစဉ်အထူးကုန်စည်ခွန်

☐ တင်ပို့ခြင်းလုပ်ငန်း ☐ ထပ်မံပေးဆောင်ရန်အထူးကုန်စည်ခွန်

☐ တင်သွင်းခြင်းလုပ်ငန်း

☐ ဝင်ငွေခွန်

☐ MCo ☐ JV ☐ ဝင်ငွေခွန်ကြိုတင်ခွန်

☐ FCo ☐ Other ☐ ထပ်မံပေးဆောင်ရန်ဝင်ငွေခွန်

☐ Individual ☐ ဝင်ငွေခွန်(အခြေပစ္စည်းမှမြတ်စွာခွန်ငွေ)

☐ ☐ ပင်ရင်းမှမြတ်စွာကံပေးသွင်းငွေ _____ %

☐ ☐ ဝင်ငွေခွန်(လစာ)

အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

နေရပ်လိပ်စာ

(ဂဏန်းဖြင့်) ကျပ်

1000

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ်

၂။ အခွန်ရငွေမှတ်ပုံတင်စာအုပ်တွင်

ရေးသွင်းသည့်အမှတ်

၃။ အခွန်ရငွေမှတ်ပုံတင်စာအုပ်တွင်

သည့်ရက်စွဲ

ဘဏ္ဍာစာရင်း၊
အတည်ပိုင်မှု၊ အခွန်

၁၁၁၁၁၁၁၁၁၁၁၁

မိတ္တူ-၁ (ဘဏ်၌ထားရန်)

အခွန်အမျိုးအစား ပေးဆောင်မှုအမျိုးအစား

☐ အထူးကုန်စည်ခွန်

☐ ထုတ်လုပ်မှုလုပ်ငန်း ☐ လစဉ်အထူးကုန်စည်ခွန်

☐ တင်ပို့ခြင်းလုပ်ငန်း ☐ ထပ်မံပေးဆောင်ရန်အထူးကုန်စည်ခွန်

☐ တင်သွင်းခြင်းလုပ်ငန်း

☐ ဝင်ငွေခွန်

☐ MCo ☐ JV ☐ ဝင်ငွေခွန်ကြိုတင်ခွန်

☐ FCo ☐ Other ☐ တပ်မတော်ဆောင်ရွက်ဝင်ငွေခွန်

☐ Individual ☐ ဝင်ငွေခွန်(အခြေပစ္စည်းမှမြတ်စွန်းငွေ)

☐ ☐ ပင်ရင်းမှမြတ်စွာကံပေးသွင်းငွေ _____%

☐ ☐ ဝင်ငွေခွန်(လစာ)

အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

နေရပ်လိပ်စာ

(ကစားခြင်း) ကျပ်

Figure 1. Schematic representation of the experimental design. The subjects were divided into two groups: the control group (CG) and the experimental group (EG). The CG was subjected to a standard training protocol, while the EG was subjected to a modified training protocol. The EG was divided into two subgroups: the EG1 subgroup and the EG2 subgroup. The EG1 subgroup was subjected to a modified training protocol, while the EG2 subgroup was subjected to a standard training protocol. The subjects were subjected to a series of tests: a pre-test, a training period, and a post-test. The pre-test was conducted before the training period, and the post-test was conducted after the training period. The training period was divided into two phases: the first phase and the second phase. The first phase was conducted for 4 weeks, and the second phase was conducted for 4 weeks. The subjects were subjected to a series of tests: a pre-test, a training period, and a post-test. The pre-test was conducted before the training period, and the post-test was conducted after the training period. The training period was divided into two phases: the first phase and the second phase. The first phase was conducted for 4 weeks, and the second phase was conducted for 4 weeks.

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ်

၂။ အခွန်ရငွေမှတ်ပုံတင်စာအုပ်တွင်

ရေးသွင်းသည့်အမှတ်

၃။ အခွန်ရငွေမှတ်ပုံတင်စာအုပ်တွင်

ရက်စွဲ ၁ ၁ ၁၉

ဘဏ္ဍာစာရင်းကိုင်

အသံထွက်နေကြသည်။

(ငွေစားသွင်းသူသို့ပြန်ပေးရန်ဖြတ်ပိုင်း)

အခွန်အမျိုးအစား ပေးဆောင်မှုအမျိုးအစား

☐ အထူးကုန်စည်ခွန်

☐ ထုတ်လုပ်မှုလုပ်ငန်း ☐ လစဉ်အထူးကုန်စည်ခွန်

☐ တင်ပို့ခြင်းလုပ်ငန်း ☐ ထပ်မံပေးဆောင်ရန်အထူးကုန်စည်ခွန်

☐ တင်သွင်းခြင်းလုပ်ငန်း

☐ ဝင်ငွေခွန်
☐ MCo ☐ JV ☐ ဝင်ငွေခွန်ကြိုတင်ခွန်
☐ FCo ☐ C ther ☐ ထပ်မံပေးဆောင်ရန်ဝင်ငွေခွန်
☐ Individual ☐ ဝင်ငွေခွန်(အခြေပစ္စည်းမှမြတ်စွန်းငွေ)
☐ ☐ ပင်ရင်းမှမြတ်စောက်ပေးသွင်းငွေ _____ %
☐ ☐ ဝင်ငွေခွန်(လစာ)

အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN)

နိရုဉ်လိာ်စာ

(ကလေးဖြင့်) ကျပ်

[illegible]

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ်

၂။ အခွန်ရငွေမှတ်ပုံတင်စာအုပ်တွင်

ရေးသွင်းသည့်အမှတ်

၃။ အခွန်ရငွေမှတ်ပုံတင်စာအုပ်တွင်

သံသယရှိရန်စွဲ

ဘက်စုံပိုင်ဆိုင်မှု

02/22/2017